

စာရေးသူ၏ အမှာ	၀၀၈	၁၇။ ဘယ်အရာကိုမှ အပိုင်တွက်မထားပါနဲ့	၀၃၆	၃၄။ ဘယ်သူ့ကိုမှ ရင်မဖွင့်မိပါစေနဲ့	၀၆၅	၅၁။ ငွေဆိုတဲ့ အရာကြောင့်	၀၉၅	၆၈။ မစွန့်လွှတ်လိုက်ပါနဲ့	၁၂၇
၁။ သံသယဆိုတာ	၀၁၁	၁၈။ အပြန်မရှိတဲ့ လမ်းတွေလိုပါပဲ	၀၃၈	၃၅။ ကွာခြားမှုတွေ မရှိရအောင်	၀၆၆	၅၂။ တစ်ခဏအတွက် ကြည့်ပြီး မလုပ်ပါနဲ့	၀၉၇	၆၉။ အားကိုးနေမှန်း သိရင်	၁၂၉
၂။ အပြုံးလေးတွေနဲ့ တုံ့ပြန်ပြီးတော့	၀၁၃	၁၉။ ကြောက်ရွံ့ပြီး မနေလိုက်ပါနဲ့	၀၃၉	၃၆။ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး	၀၆၈	၅၃။ တန်ဖိုးရှိတဲ့ အချိန်တွေကို	၀၉၉	၇၀။ ကိုယ့်စိတ်ကြိုက် လျှောက်လှမ်းပါ	၁၃၀
၃။ အကောင်းမြင်စိတ်လေးနဲ့ နေလိုက်မယ်ဆိုရင်	၀၁၅	၂၀။ အရောင်မဆိုးလိုက်ပါနဲ့	၀၄၀	၃၇။ အချိန်တိုလေးအတွင်းမှာ	၀၇၀	၅၄။ မတောင်းပန်လည်း ခွင့်လွှတ်တတ်ပါစေ	၁၀၁	၇၁။ မျှော်လင့်မနေလိုက်ပါနဲ့	၁၃၂
၄။ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားပါ	၀၁၇	၂၁။ ကြိုတင်ပြင်ဆင်ခြင်းတွေက	၀၄၂	၃၈။ အချိန်မတန်သေးလို့ပါ	၀၇၂	၅၅။ လွတ်လွတ်လပ်လပ် ရှင်သန်ဖြတ်သန်းပါ	၁၀၃	၇၂။ မိမိမျှော်လင့်ထားတဲ့အရာတွေကို	၁၃၃
၅။ ကံပါသလောက်ပါပဲ	၀၁၉	၂၂။ အချိန်ကျလာရင်	၀၄၃	၃၉။ မနာလိုသူတွေ မနာလို ပိုဖြစ်အောင်	၀၇၄	၅၆။ လွယ်လွယ်လေးနဲ့ မရနိုင်ဘူး	၁၀၅	၇၃။ ချစ်နေရုံလေးနဲ့ မလုံလောက်ပါ	၁၃၅
၆။ လုပ်ရပ်တွေကြောင့်	၀၂၁	၂၃။ ဝဋ်ကြွေးကတော့	၀၄၅	၄၀။ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို	၀၇၆	၅၇။ မိမိကိုယ်တိုင် ချစ်တတ်ရမယ်	၁၀၆	၇၄။ ခွင့်လွှတ်ခြင်းရဲ့ ပျော်ရွှင်မှု	၁၃၈
၇။ ဒီနေ့က စပြီးတော့	၀၂၂	၂၄။ စေတနာ မေတ္တာတရားတွေဆိုရင်	၀၄၆	၄၁။ လောကဓံကို အရှုံးမပေးဘဲ	၀၇၈	၅၈။ သင်မျှော်လင့်ထားသလို	၁၀၈	၇၅။ ဆုံးရှုံးသွားရင်လည်း	၁၄၀
၈။ အပြောင်းအလဲဆိုတာ	၀၂၄	၂၅။ ကိုယ်မရှိတော့တဲ့ အချိန်မှာ	၀၄၈	၄၂။ ကိုယ်မပျက်အောင် နေပါ	၀၈၀	၅၉။ လမ်းမှန်ရောက်အောင်	၁၁၀	၇၆။ တစ်ယောက်တည်း နေရလေ	၁၄၃
၉။ အတိတ်ကနေ ရုန်းထွက်ပါ	၀၂၅	၂၆။ ကိုယ့်ရဲ့ အကြောင်းတွေကို	၀၅၀	၄၃။ ကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်နိုင်ရင်	၀၈၂	၆၀။ ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်ပါ	၁၁၂	၇၇။ စိတ်နှလုံးသားကောင်း ရှိကြပါစေ	၁၄၅
၁၀။ ငိုကြွေးမနေလိုက်ပါနဲ့	၀၂၇	၂၇။ အပြုံးမပျက်ဘဲ	၀၅၂	၄၄။ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ပါ	၀၈၄	၆၁။ ကိုယ့်စိတ်နဲ့ကိုယ်	၁၁၄	၇၈။ စွန့်လွှတ်နိုင်ပါစေ	၁၄၇
၁၁။ ပြုံးပြုံးလေးနဲ့ ရှင်သန်လိုက်ပါ	၀၂၈	၂၈။ အကောင်းဆုံး ဖန်တီးလိုက်ပါ	၀၅၃	၄၅။ ကိုယ့်ရဲ့ စိတ်ကို ပျော်ရွှင်အောင် ထားပါ	၀၈၆	၆၂။ အေးချမ်းစေမဲ့ အရာတွေကို	၁၁၆		
၁၂။ မိမိရဲ့ ခံစားချက်တွေကို	၀၃၀	၂၉။ မိဘတွေအတွက် ဖြည့်ဆည်းပေးပါ	၀၅၅	၄၆။ မေတ္တာတရားနဲ့သာ ဆက်ဆံလိုက်ပါ	၀၈၇	၆၃။ စိတ်ကို ပျော်ရွှင်အောင် ထားပါ	၁၁၈		
၁၃။ စိတ်ကို ကြည်လင်အောင် ထားပါ	၀၃၁	၃၀။ တစ်နေ့ကျရင်	၀၅၇	၄၇။ အမှားကို အမှန်မပြင်နိုင်ရင်တော့	၀၈၈	၆၄။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆုံးမပါ	၁၂၀		
၁၄။ အပြုံးလေးတွေနဲ့	၀၃၃	၃၁။ ကိုယ့်ဘဝအတွက် အကောင်းဆုံးတွေ ဖြစ်ဖို့	၀၅၈	၄၈။ မနက်ဖြန် ပိုပြီး ကြိုးစားလိုက်ပါ	၀၉၀	၆၅။ ချစ်နေကြတဲ့ အချိန်မှာသာ	၁၂၂		
၁၅။ တချို့တွေ့ဆုံခြင်းတွေကို	၀၃၄	၃၂။ တန်ဖိုးထားတဲ့ ရပ်ဝန်းမှာ ရှင်သန်ပါ	၀၆၀	၄၉။ ကိုယ့်ဘဝအတွက် ကောင်းကျိုးတွေပဲ ဖြစ်မှာပါ	၀၉၂	၆၆။ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နေနိုင်အောင်	၁၂၄		
၁၆။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားထဲမှာ	၀၃၅	၃၃။ ကိုယ်ရရှိလာတဲ့ အခွင့်အရေးတွေကို	၀၆၃	၅၀။ အမုန်းတရားရှိတဲ့သူတိုင်း	၀၉၄	၆၇။ မိမိရဲ့ စိတ်မှာ ဘယ်အရာကိုမှ	၁၂၆		